

|| ପାଦମ୍ବର ||

ଏହିଯାମ୍ବଦୀଯିଙ୍କୁ

၁၀၂

ବାର୍ତ୍ତଯାମପାଇଁ କୁଣ୍ଡଳାଯାମ

εγενέται γηπετασθησει


ବିଜ୍ଞାନ ପ୍ରକାଶନ

រូបីជិថក់ជិនិត្យ

ଅନ୍ତର୍ବାଦୀକାରୀ ମହିଳାଙ୍କ ପରିଷଦ

ଶ୍ରୀମଦ୍ଭଗବତ

1864.



ALI MOEHTAR

DOOR

KADEN KADU MORAHAID MORA,

HOOFD-PANGHOELOE

VAN

LIMBANGAN.



Gedrukt te Batavia, ter Lands-Drukkerij — 1864.

I

ASMARANDANA.

- 1 Ijé tjarita di goerit, lalakon djalma ajéna, hadé ékér baris tjonto, hanté anggang noe di tiñgal, boekti ajéna pisan, tji-tjingna di dajéh Garoet, imahna toekañgén pasar.
- 2 Djéng boga pakoewon dëi, ngaraña lémboer Badama, bilangan Distrik Panémbong, këbon lëgana di Ngamlang, pinoeħ koe pëpëlaikan, pirang-pirang réwoe waroe, sarta sa-lijan tidinja.
- 3 Pirang-pirang dapoer awi, asal tégal lëga pisan, ajéna, béjak koe këbon, noe matak pantés di karang, niñgal tina réjana, somahan di dajéh Garoet, noe tohaga ngan saoerang.
- 4 Toerta lain asal boemi, ka Garoet sëdja ngoembara, oerang Bantén asalna téh, ngaraña ki Ali Moehtar, réja anoe oeniñga, jén éta djalma téh boetoeh, datangna té mawa banda.

၁၃၂

5 Ijé koe koela di goerit, mangsana kér mapatahan, ka anak minantoe kabéh, ékér pada di bédjaän, tina asal-asalna, la-koe-lampah noe kapoengkoer, di tétek ti mimitina.

6 Koe ki Ali noe di pambrih, soepaja djadi iñgëtan, anak minantoena kabéh, djéng soepaja di toeroëtan, tina témén wékélna, anoe matak djadi tjoekoep, lain banda toetoeroënan.

7 Tina wékélna pribadi, sarta pitoeloeñging Alah, soepaja di djijén tjonto, minantoena pangkolotna, Hadji Sidik ngaraña, di balé pada ngarijoeng, nanggap noe kér tjetjarita.

8 Kijé pitoetoer ki Ali, baroedak déñgékén bapa, rék njaritakén lalakon, asal di Bantén bahëla, bapa lëwih masakat, wantoening anoe pahatoe, hantë indoeng hantë bapa.

9 Hiroep pinoeh koe prihatin, satëngah gés katalajah, taja noe ngawaro-waro, wantoe waték alam doenja, sanadjan asal ménak, ana énggés hantë tjoekoep, arang pisan di adjénan.

10 Soemawon asal noe lëtik, komo taja noe ngadjénan, dja-

- ၅ အူမှုနှာပိကျကျယ်ပါကုနိအျော့၊ ဝံမာနောက်စာအော့သာ
များ၊ အားဦးမာရီမာန္တမာရာတော့၊ ခါနိုယ်ပါရာတော့များ၊
အိုအောင်ယျော်မာရာ၊ သာကျကျယ်ပါရာတော့များ၊ ပါရာတော့အာ
နိုဒါနိုဒါနို့များ
- ၆ အူမှုအော်ပီးစီမံပါယံ၏အျော့သာပါရာတော့များ၊ ပီး
မာန္တမှုနှာပိကျကျယ်ပါရာတော့များ၊ ခို့ပါယ်ပါရာတော့
မြိုင်နှုန်း၊ ပီးမှုအားအောင်ပါရာတော့များ၊ သာကျကျယ်ပါရာ
များ
- ၇ အူမှု အိုစာစိနှုန်း(ပြုတော်၊ ဝံမာပါရာတော့ပါးအော့သာ
ပါယ်ပါရာတော့များ၊ အိုအော်မာရီမာရာတော့ပါရာတော့၊ ပာဇ္ဈိုင်ပါ
ရာဘာများ၊ ပါယ်ပါရာတော့ပါယ်ပါရာတော့၊ ပါယ်ပါရာတော့များ
များ)
- ၈ အူမှု အိုပါပါရာတော့၊ အော့တော့မှုနှုန်း၊ အော့တော့မှုနှုန်း၊
ရှားပြုများ၊ အိုအော်မာရီမာရာတော့များ၊ ပီးမာန္တမှုနှုန်း၊
ရာပာနှုန်း၊ ရာပာနှုန်း၊ ပါယ်ပါရာတော့များ၊ သာကျကျယ်ပါရာ
များ)
- ၉ အူမှု အိုဗာပါရာတော့(ပြုတော်အိုဗာပါရာတော့၊ အိုဗာအော့
သာ၊ အော့တော့မာရာတော့၊ ပါယ်ပါရာတော့၊ ပါယ်ပါရာတော့၊ ပါယ်ပါရာ
တော့၊ အော့တော့မာရာတော့၊ ပါယ်ပါရာတော့၊ အိုဗာပါရာတော့၊ အိုဗာပါရာ
တော့များ)
- ၁၀ အူမှု သာကျကျယ်ပါရာတော့၊ အော့တော့မာရာတော့

di koe sabab éta téh, bapa liwat kabalangsak, njandang la-
ra masakat, kalakoewan bapa soendoel, lijék éwéh ragap taja,

11 Nalangsa mikiřan diri, tina gés tě bisa polah, ari rék njo-
ba bérmaén, hanté kadoega koe éra, koe baraja-baraja, anoe
pada tjararoekoep, sarta isin koe Pañgérán.

12 Tina roemasa téh téing, sajaga di parabotan, pangga-
hota djédjéng kabéh, soekoe iroeng tjéli mata, léngén taja ka-
koerang, lamoen di paké djadjaloek, parabot taja gawéna.

13 Djéng koerang soekoer ka Goesti, hanté mětakén titipan,
ngan ngarah babari ba', pěpěrih noe tampa daksa, anoe di
takdir tjetjad, pantésna koedoe djadjaleek, malah koedoe di
toeloeñgan.

14 Di toeloeng koe noe walagri, ari anoe djédjéng téja, rék
pipiloewén bérinaén, sasat ngaréhoet oesaha, pikasabén noe
tjetjad, éta pikir bapa kitoe, sapéting tě sasaréjan.

15 Tina moelak-nalik pikir, gés kitoe gilig mikiřan, rék
nijat ngoembara baé, soegan paréng aja bagdfa, isoekna toe-
loej dangdan, djéng amit ka sépoeh-sépoeh, néda paidin
ngoembara.

କାନ୍ତରେଖାପ୍ରାଣିମହିଳାଦାରୀ-କାନ୍ତରୁଷାରୀ, କାନ୍ତରେଖାପ୍ରାଣିମହିଳା
ଦାରୀମହିଳା, କାନ୍ତରୁଷାରୀ, କାନ୍ତରେଖାପ୍ରାଣିମହିଳାଦାରୀ, କାନ୍ତରୁଷାରୀ
ଦାରୀମହିଳା, କାନ୍ତରୁଷାରୀ, କାନ୍ତରେଖାପ୍ରାଣିମହିଳାଦାରୀ, କାନ୍ତରୁଷାରୀ

၁၁ အာရုံသမီဒ္ဓနနှင့် ဘဒ္ဒန်၊ ဘဒ္ဒန်နှင့် တိမ္ထရေသာများ၊ အာရုံ
အာရုံများ၊ အာရုံများ၊ အာရုံများ၊ အာရုံများ၊ အာရုံများ၊ အာရုံများ၊ အာရုံများ၊
အာရုံများ၊ အာရုံများ၊ အာရုံများ၊ အာရုံများ၊ အာရုံများ၊ အာရုံများ၊ အာရုံများ၊ အာရုံများ၊

၁၃ မြန်မာဘုရားသမဂ္ဂနှင့်၊ ယခိုင်အောင်ပါတီပြု။
တမ္ထဘုရာတာရီတရာ့၊ ပါဝါရီရှုစာယာယရာ ၏ တံ၍
ပါအင်္ဂါလာယာ၊ ပစ္စုများဖော်ပြု၊ ဓမ္မ၊ ရှာဖို့
အကဲ့တရာ့။

14 ପ୍ରମାଣ କିଣୁ ଯୁଦ୍ଧଯଥାବଳୀ ଏହି କିମ୍ବା କିମ୍ବା ତଥା
ତଥା କାହାର ବିନ୍ଦୁ ମିଳିଲା ଏହା ଯଥାବଳୀ ଏହା ଏହା ଏହା
ଏହା ଏହା ଏହା ଏହା ଏହା ଏହା ଏହା ଏହା ଏହା ଏହା
ଏହା ଏହା ଏହା ଏହା ଏହା ଏହା ଏହା ଏହା ଏହା

16 Koela-warga ēnggēs idin, taja anoe ngahalaṅgan, isoek-na déi djoeng baé, hanté pisan mawa modal, ngan masih mawa giwang, bénang bapa koempoel-koempoel, minangka kér baris modal.

17 Kira tiloe poeloeh kati, giwang baris kěmbang-kěmbang, narétés pěti paṅgantén, mangké di paṅgoembaraän, rék koeli ngěmbang-ngěmbang, kitoe sotéh lain tanggoeh, ngan taja kér baris modal.

18 Bapa isoek-isoek indit, gés kaloewar ti nagara, sakaboentar-béntor baé, lěmpang sakaparan-paran, tatjan poegoeh kamana, nagara anoe di djoegdjoeg, mikirān sapandjāng djalān.

19 Di djalan rěměn papanggih, djéng anoe paroelang dagang, tina hantém dangdan-dongdon, měnang ogé bongbolongan, gés poegoeh noe di sědja, noe di djoegdjoeg ka Tji-andjoer, hanté katjatoer di djalan.

20 Ka dajéh Tjandjoer gés něpi, bapa nja moro ka pasar, didinja gés měnang ēnggon, ngaroengroeng di oerang pasar, toeloej bapa téh kasab, oenggal powé hanté ngangoer, mětakén narétés téja.

21 Měnang pirang-pirang pěti, děmi gés béjak giwangna,

toeloej měli děi baé, ari kaoentoengañana, oekoer-oekoer loemajan, nja běnang ogé di sčboet, kadar tjoekoep kahiroeřpan.

22 Tapi tina gawé létik, hantě matak djadi banda, kasēsér koe hakan baé, moenggoeh kér pamikir bapa, lamoen kijé pětana, hésé pisan hajang madjoe, datang pikir hajang pindah.

23 Tidinja gěs gilig děi, pikir bapa hajang pindah, di Tjiandjoer lawasna téh, djédjěg měnang tiloe boelan, toeloej bapa téh mangkat, indit děi ti Tjijandjoer, bari mawa giwang téja.

24 Sarta pakakasna děi, tě katjatoer di djalaña, tjatoerkěn datangna baé, ka Paléréd pidoekoeřan, tanah Katjirěboňan ěnggěs manggih gésan matoeh, ngaboenijaga di pasar.

25 Pék noeloejkěn gawé tadi, basa di Tjijandjoer téja, narrétés pěti paŋgantén, noe matak di piradjěnan, tatjan aja gantina, tjabakěn lijan ti kitoe, tatapi ari oentoengna.

26 Ngan tiba saoekoer mahi, hakan djěng maké tě orat, tjara di Tjiandjoer baé, tě bisa pisan ngampiřan, njéngtjé-léňgaňan harta, lampah hantě pati madjoe, sababna ěnggěs tétele.

27 Wantoe gawé boeboek lětik, měnang sabaroe saoewang, katoengtoet balandja baé, nja běnér tjék paribasa, ti modal saroepijah, hésé djadina saréwoe, lain tjara tina laksa.

28 Gampang djadina sakěti, djěng lampah ngagiwang téja, ari oentoengna malí gělē, moen di timbang djěng modalna, tapi di pigawéna, lila tina sabab laoen, tě běnang di gěntak-gěntak.

29 Tina lila djadi roegi, nadjan oentoeng ngitoeng modal, da roegi méjakén témpo, tidinja aja doerijat, bapa téh toeloej nikah, měnang asal oerang lémboer, tě tahan koe sabab ngora.

II POEPOEH SINOM.

30 Tina taja děi banda, kěr baris balandja kawin, giwang téh di djoewal bakal, djadi pinggès lěngit djinis, bapa tambah prihatin, néjang oentoeng djadi boentoeng, dina mangsa harita, kěr bapa anjařan kawin, soeka-doeka ari anoe matak boeñgah.

31 Bapa tě soesah njarita, koe maranéh gěs kaharti, wantoeing pañgantén anjar, sanadjan moenggoeh noe miskin, gěs koedoe soeka-ati, ari anoe matak biñgoeng, tina soesah

၃၇ မြန်မာ ရပုဂ္ဂနိုင်း၊ ခါးမာရှုမှု
ပုံ၊ အောင် အောင် တွေ့ရှိခဲ့သူ၊ မြန်မာ ရပုဂ္ဂနိုင်း၊
ဆိုလေး၊ ယောက် အောင် တွေ့ရှိခဲ့သူ၊ ရဟန် အောင် တွေ့ရှိခဲ့
သူ၊ မြန်မာ ရပုဂ္ဂနိုင်း၊ မြန်မာ ရပုဂ္ဂနိုင်း၊ မြန်မာ ရပုဂ္ဂနိုင်း

II.

ପ୍ରକାଶନ ମେଳିକା

balandja, makajakĕn anak rabi, tah sakitoe djalan djadi soeka-doeka.

32 Bĕki lila bĕki doeka, soeka pañgantén gĕs lĕngit, ngan woengkoel soesah karasa, malah tambah ti sasari, ari soesah-na tadi, ngan mikir badan sakoedjoer, ajĕna gĕs koerĕnan, gĕs tangtoe tambah prihatin, tina tatjan bisa tambah kaoentoeñgan.

33 Soemawoña bisa tambah, nadjan kaoentoeñgan tadi, da ēnggĕs di djoewal bakal, noe matak hañgĕt prihatin, tina té boga doewit, njatoe soré hanté isoek, radjén hoga balandja, bĕnang bapa lĕkĕn nagih, aja ogé pihonetangkén lĕtikan.

34 Bapa nja pamañjikañan, hanté parĕng gĕnah pikir, djadi taja kamarašan, pamadjikan kitoe dĕi, tina pikirna tadi, marœkankĕn bapa tjoekoep, sabab djĕlĕma dagang, miskin gĕsok siga soegih, sarta hapa njĕmnoekĕn siga noe bĕnghar.

35 Tapi ari kamiskiñan, té bĕnang di pinding-pinding lain tjara kabĕnghařan, di soempoetkén té katjiri, ari ēnggĕs kabœkti, bapa miskin hanté tjoekoep, pikir awéwé téja, salah

ମୁଣ୍ଡାଙ୍କି ହିନ୍ଦୀ ପାଇଯାଇଛି ଏହି ଅମ୍ବର ପାଇଲୁ କାଳୀ
ଯାତିଥି ହିନ୍ଦୀ ମାଟ୍ଟାଗିଲି ଯାହା କିମ୍ବା କିମ୍ବା କିମ୍ବା

၃၂ အူမှု တိန်ပါသီယန်နှင့်ဖြေား၊ မှုအာပ်ထဲမှုနှင့်မြန်မာ
အား၊ တာများဖြေားသူများ၊ မှုအာပ်ထဲမှုနှင့်မြန်မာ
တိန်ပါသီယန်နှင့်၊ မြန်မာတိန်ပါသီယန်နှင့်၊ မြန်မာတိန်ပါသီယန်
နှင့်မြန်မာတိန်ပါသီယန်နှင့်၊ မြန်မာတိန်ပါသီယန်နှင့်မြန်မာ
အား၊ မြန်မာတိန်ပါသီယန်နှင့်မြန်မာတိန်ပါသီယန်နှင့်

33 ଅନ୍ତର୍ମାଣକୁ ପାଇଲାମାଣି । ଆହୁତିକୁ ପାଇଲାମାଣି । ଯା
ଦିନକିମ୍ବା କୁଳାଳାପ୍ରାଣୀ । କୁଳାଳାମାଣିକୁ ପ୍ରିୟାମାଣି । ଏହି
ମାଣିକୁ ଜୀବିତ । ମୁଖ୍ୟମାଣିକୁ ଧ୍ୟାନକୁ ଧ୍ୟାନାପ୍ରାଣୀ । ନା
ହିନ୍ଦୁମାଣିକୁ ଧ୍ୟାନକୁ । ମାଣିକୁ ଧ୍ୟାନକୁ ।

35 ଅମ୍ବାବିହିନୀରୀତିକୁଣ୍ଡଳୀ, ଶିଖିତଙ୍କିପିଲିମ୍ବି, ରାଧାରାମାଚାରୀଙ୍କୁ, ଯିବୁଳାପୁଣ୍ଡିତଙ୍କାବିଜୀ, ପାତିକିପିଲିମ୍ବି
କାନ୍ଦିଲାକୁଣ୍ଡଳୀ, ଯିବୁଳାପୁଣ୍ଡିତଙ୍କାବିଜୀ, ପାତିକିପିଲିମ୍ବି
କାନ୍ଦିଲାକୁଣ୍ଡଳୀ, ରାଧାରାମାଚାରୀଙ୍କୁଣ୍ଡଳୀ, ଯିବୁଳାପୁଣ୍ଡିତଙ୍କାବିଜୀ

ti panjana tadi, gés kitoe mah sok rěměn ménta di talak.

36 Taja pisan kasaréhan, hantě méré boedi manis, rěměn
nya tjarékéñana, radjén aja laméh boedi, ari di béré doewit,
radjén ogé méré imoet, ari manéhañana sok radjén boga rě-
djéki, njoempoet-njoempoet di hakaña koe sorañgan.

37 Rěměn bapa ngangkroek pisan, ari kér tě boga doewit,
djadina koe sabab éta, bapa bañgét njéri ati, tidinja pada
séri, noe nanggap anak minantoe, sarta pada njarékan, ka
awéwé lëwih pëlit, ka salaki taja pisan karoenjana.

38 Sanggés kitoe Ali Moehtar, noeloejkěn tjarita děi,
pokna oelah sèsérijan, karana adat gés galib, awéwé pam-
brih hasil, kadjén rada goréng patoet, mapan réja noe njo-
rang, prawan měnang aki-aki, pañgarahna kadjén kolot sok
moen bënghar.

39 Tatapi bapa magahān, ka awéwé ka lalaki, poma arés-
tokěn pisan, děni djéng éwé-salaki, koedoe rëmpoeg téh
tëing, pikir oelah ngalér-ngidoel, éta sok djadi djalan, ka-

ရနာဂါး၊ သယုနိပ္ပါဒနာဂါး၊ ကီနိုဒ်မှသောက္ခာ၏
မြဲမှုပါးအပေါ်

၃၆ (၁၂) အေသာက်များရှာရှိရန်၊ ယာဉ်စုစုပေါင်း
အကိုယ်၊ ပုဂ္ဂိုလ်အာရာများ၊ ရန်မြေ၊ ရှာရှိရန်၊ အေသာက်များ
အာရာများ၊ ပုဂ္ဂိုလ်အာရာများ၊ ရန်မြေ၊ ရှာရှိရန်၊ အေသာက်များ
အာရာများ၊ ပုဂ္ဂိုလ်အာရာများ၊ ရန်မြေ၊ ရှာရှိရန်၊ အေသာက်များ
အာရာများ၊ ပုဂ္ဂိုလ်အာရာများ၊ ရန်မြေ၊ ရှာရှိရန်၊ အေသာက်များ

37 ଅଛୁ ବୁଦ୍ଧିଦେବଙ୍କ (କୌଣସିଲ୍ଲାଙ୍କ) ତାଙ୍କରେ ପାଇଯାଇଲୁ
କିମ୍ବା ଏହିମାତ୍ରର କାଳୀଗାନ୍ଧିରେ କାବ୍ୟରେ ଉପରେ କିମ୍ବା
ତାଙ୍କରେ କିମ୍ବା ଏହିମାତ୍ରର କାଳୀଗାନ୍ଧିରେ କାବ୍ୟରେ

၃၉ မြန်မာစာတရာ့သာမဏေကုပ္ပါယံ၊ တော်စုရုပ်ပနေသူ
သမာန်၊ ဟာသာတဲ့ ရှာသူမျှ နိုင်ချိသူမျှ၊ ဓမ္မလိုက်စုရုပ်မာန
သမာန်၊ ဘွဲ့ဖုန်းရုပ်မျှ စိုက်ချိသူမျှ၊ ပို့ဆောင်ရွက်စုရုပ်မာန

sēñāñgan laki-rabi, tina lajēt sakatjoewa sakahajang.

40 Kadarat djadi salēbak, ka tjai djadi salēwi, sarta sa-bandala saboga, sapapait samamanis, koe bapa gēs kapanggih, noe hantē lajēt djēng roentoet, djadi taja madjoena, pikir téh di poeoek poesing, sanggēs kitoe bapa taja kamarašan.

41 Toeloej baé pēpēgatan, bapa ēnggēs doeda dēi, tidinja aja lēdjařan, pikir hantē soesah tēing, bapa gēs gilig pikir, aja nijat arék ngandjoek, didinja aja djalma, noe kasēboet rada soegih, toeloej bapa pasini ménta dagañgan.

42 Tapi lain djangdji hoetang, ngan ménta barang koemisi, djangdji boeboeroeh ngadjoewal, noe tē pajoe moelang dēi, soepaja oelah lēngit, djēng soepaja oelah koesoet, tina gēs mēnang bédja, bapa tara tjidra djangdji, di béréjan barang hiroep sapaménta.

43 Toeloej bapa ngadon dagang, mawa pananggoeng sahi-dji, ngadjoegdjoeg ka Madjalēngka, ēnggēs pajoe balik dēi, njérénkēn éta doewit, moelangkēn anoe tē pajoe, djēng njokot dēi barang, noe aja taksiran laris, kitoe baé poelang-anting mawa barang.

ପ୍ରାଚୀନ କବିତା ମଧ୍ୟ ମହାଦେଶୀରୁ ଅବସର୍ପଣ କରିବାରେ ଏହାରୁ କବିତା ମଧ୍ୟ ମହାଦେଶୀରୁ ଅବସର୍ପଣ କରିବାରେ ଏହାରୁ କବିତା ମଧ୍ୟ ମହାଦେଶୀରୁ ଅବସର୍ପଣ କରିବାରେ ଏହାରୁ

40. **ଓ** আ যা নাট্টি পিল ঘুঁট দে প্ৰ খোল ভুৰু এ পিল ঘুঁট হি ম
কোম তে কীন দে ২ গুৰু সু বা বাধু জু অজু জু পিল ঘুঁট দে পা বৰী
ড় সু য় হি ৰ ঘুঁট যা স্থিত বিন্দি বু হু দে প্ৰ দে পিল ঘুঁট হি ম
গু অজু পিল ঘুঁট দে প্ৰ দে পিল ঘুঁট দে প্ৰ দে পিল ঘুঁট হি ম

42 ଶ୍ରୀ କାମିଲାଙ୍କୁ ହେଲି ଥିଲା, ଏ ଏହିତାରେ କିମି
ହେଲି ହେଲି ଅନ୍ଧାରରେ ଥିଲା, ଏହିବ୍ୟକ୍ତିଟା
ମୁହୂର୍ତ୍ତରେ ଥିଲା, ଏହିବ୍ୟକ୍ତିଟା ମୁହୂର୍ତ୍ତରେ,
କିମିଲିଲି ଥିଲା, କାବଣାଜିଲୁହିଲି, କିମିଲିଲି
ଗାହିଲି ଥିଲା, କାବଣାଜିଲୁହିଲି, କିମିଲିଲି

44 Nja aja ogé batina, papakéjan poelih děi, tjoekoepr sa-kadar balandja, tapi ngan saoekoer mahi, tě bisa něnděn doewit, sakitoe tě pisan nganggoer, taja powé kaliwat, braj běrang bapa los indit, tara pisan bapa héés kaběrañgan.

45 Djeng tara héés ti běrang, tjara adat noe gčs soegih, soemawon njaba tě pé dah, waktoe sadjam gé di pikir, moen nganggoer djadi roegi, tara pisan mitjén waktoe, iingct koe pari-basa montong koedoe lěngit doewit, mitjén waktoe sa-roewa djeng lěngit harta.

46 Tjiljing antara tiloe djam, sarwa djeng lěngit satali, éta di lampahkěn pisan, di iingétkěn běrang pěting, tara njitjing-kěn diri, tara lěmpang tamboeh lakoe, sangkilang kitoe lampah, tatjan baé manggih moekti, tina tatjan mětakěn modal sorañgan.

47 Kitoe baé lampah bapa, dagang barang poelang-anting-gčs kitoc di pangnjabaañ, těpoeng djeng randa sahidji, lampahna kitoe děi, mamawa barang ka lěmboer, tapi ari éta mah, dagang barangna pribadi, lain tjara bapa padagang, noe lijan.

48 Bapa rěměn rěrědjčngan, pada dagang ngarah bati, tina

44 အူမျှတံယင်းရုဏာအောင်၊ ယပရဏယဟုလျှပါး
ငါတ္ထ၊ ဘုရားအစောင့်တော်၊ အပိုင်ရှုံးစွဲသို့
နိုင်သိန်းမျှ၊ သမီးဘုံးမိုင်းကုံး၊ အယာသာ
ရုဏာယိုယာ၍၊ အြော်တော်သမီးဘုံး၊ အာမို
သုတေသနရှုံးမျှ၊ အြော်တော်သမီးဘုံး။

45 အူမျှအာရုဏ်ရှုံးမျှ၊ အာရုဏ်တော် ဘုရား
အိုး၊ သုတေသနရှုံးမျှအိုးရှုံး၊ သမီးဘုံးလျှော်
မိုင်း၊ သုတေသနရှုံးမျှအိုး၊ အာရုဏ်ရှုံးမျှ၊ အုံကို
အာရုဏ်တော်၊ သမီးဘုံးလျှော်ဖွံ့ဖြိုး၊ မိုင်းဘုရား
ဘုရားအိုး၊ အာရုဏ်ရှုံးမျှ၊ မိုင်းဘုရား

46 အူမျှမိုင်းတော် အိုး၊ သမီးဘုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံး
အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ မိုင်းမိုင်းမိုင်း၊ အာ
ရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ
အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ

47 အူမျှမိုင်းတော် အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ
အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ
အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ
အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ၊ အာရုဏ်ရှုံးမျှ

48 အူမျှအပုလျှို့မှု အပုလျှို့မှု၊ ပုလျှို့မှုတော် အာရုဏ်
ရှုံး၊ အိုးမျှအပုလျှို့မှု၊ အပုလျှို့မှုတော် အာရုဏ်ရှုံး

sabab kalomaän, rēmēn banjol soeka-séri, ēnggés kitoe katjiri,
ka bapa méréjan sēñoe, koe bapa katéroešan, gés kitoe toeloej
pasini, gantjangna mah toeloej baé bapa nikah.

49 Tidinja gér sésérijan, anak awéwé lalaki, nanggap
tjaritaän bapa, ngérsakén pañgantén dei. ki Ali miloe séri.
anakna njoendoel pihatoer, pokna bapa soemangga, tjarita
ladjéngkén dëi, sanggés nikah koemaha njá kalakoewan.

50 Ari sanggés bapa nikah, toeloej ngalampahkén dëi, da-
gang tjara noe katoekang, tapi barangna di ganti, anoe
bodjo pribadi, bapa njalindoeng ka gëloeng, bapa gés sésé-
réñan, djéng noe boga barang tadi, ēnggés bérés taja pisan
ngagahilna.

51 Bapa ménang kamarašan, hanté biñgoeng téing pikir,
béda djéng noe tadi téja, awéwé djoewétan pikir, ijé mah
hadé boedi, djéng salaki rëmpoe djoekoeng, sabagdja sa-
tjilaka, sakitoe boga pribadi, sénioe soeka bandana rëdjéng
di hakan.

52 Té tiktikan té itoeñgan, istoening djadi sabidji, lajét
sabanda saboga, bapa ngénah pisan pikir, lawas ngadjoewal-

ପ୍ରକାଶିତ ମାଲିନୀ, ମାଟାପାତ୍ରାଯାତ୍ରିକ୍ୟ, ଗୁଣାପାଦ
ଅଳ୍ପିକ୍ୟ ଏବଂ ଶିଖିତାଯାତ୍ରିକ୍ୟ ପାଇଛି, କାହିଁ କଥାରୁ
ଗୁଣାପାଦ ଏବଂ ପାଦିତାରୁ

၄၉ (၁၂) အိမိန္ဒီလိမ့်မိန္ဒီလိမ့်၊ အံမာရာရှုစာမျက်နှာ၊
ပေါ်၊ ပေးသပ်ခါတဲ့၊ အံမာရာရှုစာမျက်နှာ၊
မိမိအိမိန္ဒီလိမ့်၊ အံမာရာရှုစာမျက်နှာ၊ ပေးသပ်ခါတဲ့၊
မိမိအိမိန္ဒီလိမ့်၊ အံမာရာရှုစာမျက်နှာ၊ ပေးသပ်ခါတဲ့၊
မိမိအိမိန္ဒီလိမ့်၊ အံမာရာရှုစာမျက်နှာ၊ ပေးသပ်ခါတဲ့

50 ଅଛି କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା
କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା

měli, sok poelang-anting ka lěmboer, gěs kitoe aja nijat, hajang njoba lakoe tani, ngěbon kapas didinja anoe kalampah.

53 Toeloej bapa ngěbon kapas, kataradjang gagal moesim, waktoe kapas kěr kěmbaňgan, měnčran kěr ngětjrék ngidjih, moerag taja noe kari, djadi roegi liwat langkoeng, té bisa poelang modal, tidinja bapa badami, djeng awéwé ngadjak pindah děi djalan.

54 Pamadjikan ngarěmpoeğan, toeloej bapa měli batik, batik anoe kasar téja, toetoelišan Sindang-kasih, gěs koempoel barang batik, toeloej di bawa ka Garoet, didijě lakoe pisan éta batik Sindang-kasih, sanggěs bájak barang di barěli kontan.

55 Oewang ladang batik téja, di paké balantik děi, noe kira aja batina, djoengkal-djoengkél ngarah batи, té woedoe ogé djadi, měnang tambah-tambah oentoeng, kira gěs doewa boelan, bapa didijě balantik, djēboel datang noe njoesoel ti Madjalěngka.

56 Pamadjikan běběntjoeñgan, datangna djeng goréng boedi, bapa téh kagét katjida, réhna tara ti sasari, mana horéng téh bibi, anoe matak gantjang njoesoel, ménang bédja té ngěnah, aja djélma noe istori, madjar bapa di Garoet ngadon éwéjan.

ଯାତିଯାହୁ, ବାଯିର୍ଗୀରୀବାଯର୍ଗୀ, କିମ୍ବାକୁପନିଷିଦ୍ଧ
ଶ୍ଵର୍ଗରେ ଯଥାବଳ୍ୟ ପାଇଁ

53 (ଆଜ୍ଞାଯୁଦ୍ଧବିନ୍ଦୁମୁଖୀ) କାଣାରେ କାଣାଯୁ
ପିଯ୍ବା ବାହ୍ୟବିନ୍ଦୁମୁଖୀ କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା
କୁରୁକ୍ଷୁଯୁଦ୍ଧବିନ୍ଦୁମୁଖୀ ଏବଂ କିମ୍ବା କିମ୍ବା କିମ୍ବା
କାଣାରେ କାଣାଯୁଦ୍ଧବିନ୍ଦୁମୁଖୀ ଏବଂ କିମ୍ବା କିମ୍ବା

၅၄ အဲပလန်မူမှုမြတ်သွားပြီ၊ အဲပလန်မူမြတ်သွား
နိုင်ပါ၊ တာစိတ်ဘဲမြတ်သွားရတယ်၊ အဲအဲလိုပေးမြတ်
ပေးမြတ်ပါ။ ခိုက်သွားတာ ဘဲတာစိတ်ပါ၊ အဲပလန်မူမြတ်
မူမှုမြတ်သွားပြီ၊ ဓာတ်ပေးမြတ်သွားပြီ၊ ရုပ်ဆောင်ရွက်
မူမှုမြတ်သွားပြီ၊ မျက်လျှော့မြတ်သွားပြီ။

37 Tapi té katoetoeoejan, ana ēnggés manggih boekti, jén bohong noe mawa bédja, bibi manéh sareh déi, toeoej miloe balantik, didijé di dajéh Garoet, lila-lila karasa, manggih-béyah sēnang ati, ngadjak tjitjing tina témbong mamanisna.

III

POEPOEH DANGDANG GOELA.

38 Painadjikan bétahén téh téing, toeoej baé nitah ngala banda, gés di ala bandana téh, tétep tjitjing di Garoet, béki lila héki kaharti, té woedoe rada gampang, lakoe néjang oentoeng, sarta toeoej njéwa pasar, dagang barang warna-warna éntjit batik, laris réja pajoena.

39 Bapa mindéng lémpang poelang-anting, ka Tjirébon méli barang-barang, tidijé bapa té léngoh, mawa noe baris pa-joe, di Tjirébon réja noe méli, harita doemadakan, hasil noe di maksoed, oenggal djalan tambah modal, lila-lila bapa boga sobat dalit, Tina poetijah benghar.

60 Ngaran babah Hangroen manis boedi, bapa ngandjoek barang kér dagañgan, roepa-roepa barangna téh, bapa téh dagang moedjoer, hanté pisan tjidra ka djangdji, gés népi ka ténipona, tiloe boelan naoer, sobat téh tambah pértjaja, lila-lila bapa téh té woedoe soegih, ēnggés ngadékken pasar.

၅၇ အေမိန်တေသာကျော်များ၊ စံမှုတေသာကျော်များ၊
မြို့၊ ရုပ်မြေဟဲ့မြေပရရာ၊ ပါတီယရှာမြေရာ၏
မြား၊ အေသာက်မြေ၊ ပိုမိုမိုမိုမြေ၊ လျှော့မြေ၊
လျှော့မြေ၊ ပုဂ္ဂိုလ်မြေများ၊ ပုဂ္ဂိုလ်မြေ၊
မြေသာက်မြေ၊ မြေသာက်မြေ၊ မြေသာက်မြေ၊ မြေသာက်မြေ

III

၂၁၅။ သိမ်းကျော်

58 ପରାମରିଣ୍ଡିତ୍ୟାମିଥିଏଇସିଲୁହା ଶ୍ରୀଯୁଦ୍ଧାନ୍ତିକି
ହାତ୍ସାମାନ୍ତିକା କିମିଲୀତ୍ସାମାନ୍ତିକା କିନ୍ତିକିମିଲୀତ୍ସାମାନ୍ତିକା
ହାତ୍ସାମାନ୍ତିକା କିମିଲୀତ୍ସାମାନ୍ତିକା କିନ୍ତିକିମିଲୀତ୍ସାମାନ୍ତିକା
ହାତ୍ସାମାନ୍ତିକା କିମିଲୀତ୍ସାମାନ୍ତିକା କିନ୍ତିକିମିଲୀତ୍ସାମାନ୍ତିକା

၆၀ မြန်မာရှိသူများ၊ အင်္ဂလိပ်၊ တရာ့တော်များ၊
နီးစက်တော်များ၊ ရွှေမြတ်တော်များ၊ တရာ့ရှုချော်များ၊
ကျိုးမြတ်တော်များ၊ ပါန်းပါးမြတ်တော်များ၊
နီးလျော်တော်များ၊ သွေးတော်များ၊ ပါးမြတ်တော်များ၊

61 Ka Tjirēbon masih poelang-anting, sarta hantē pindah-pindah langgan, ka Tjina noe tadi kénéh, gés gěnep toedjoeh réwoe, bapa bisa ngampihkén doewit, di Garoet gés kawéntar, dagang bapa moedjoer, di sěboetkén djalma běnghar, lila-lila bapa téh měnang balai, ti pěting kahoeroewan.

62 Wawañgoeñan bějak hantē kari, pasar imah lěit djěng gedogān, koe sěně di basmi kabéh, handa hantē karěboet, bějak pisan taja noe kari, barang-barang andjoekan, kabéh lěboer adjoer, ngan anoe rakēt di awak, anoe tinggal badjoe totopong djěng samping, djaba tidinja moesna.

63 Papakéjan bibi kitoe děi, lěboer adjoer taja anoe tinggal, ngan anoe di paké baé, mangsa pěting kahoeroe, bibi manéh tjérik ngadjěrit, loeloempaṭan midangdam, ngalér ngelon ngidoel, hantē poegoeh noe di sambat, tina goegoep bapa gé nja kitoe děi, ēnggés lěnigit iṅgětan.

64 Pěting éta roesoeh liwat saking, warna-warna kalakowan djalma, sawaréh mapatkén djampé, sawaréh matja kidong, aja anoe mamawa kěris, di běnörkén tjoñgona, kana sěně hoeroeng, lain pada naroeloeñgan, koe tarékah, ngan ngandělkén djampé matih, toengtoengna bějak pisan.

ပရအုန်းမြှုပ်သူ။ ဒီကိုမြတ်စွာဆောင်

၆။ အောင်ယူတော်လုပ်ပါ၍ ပျော်ပေါ်၏ သေသနမှုပါ၍ မြတ်
ကာကွာ၊ အောင်ယူတော်လုပ်ပါ၍ မြတ်ကာကွာ၊ ကိုယ်ပြုဖြစ်ရန်၏
ပြု၊ အပါဏ်သေဆုံးပါ၍ မြတ်ကာကွာ၊ ပါကာကွာမြတ်မှုပါ၍ မြတ်
ကာကွာ ပါ၍ မြတ်ကာကွာ၊ ပါကာကွာမြတ်မှုပါ၍ မြတ်ကာကွာ၊ မြတ်
မြတ်ကာကွာ၊ မြတ်မြတ်ကာကွာ၊ မြတ်မြတ်မြတ်ကာကွာ

62 ଅମ୍ବାଯିରୁଥିଲେ କାହାରୁକୁ ପାଇଲା କାହାରୁକୁ ପାଇଲା
କାହାରୁକୁ ପାଇଲା ଏବଂ କାହାରୁକୁ ପାଇଲା ଏବଂ କାହାରୁକୁ ପାଇଲା
ଏବଂ କାହାରୁକୁ ପାଇଲା ଏବଂ କାହାରୁକୁ ପାଇଲା ଏବଂ କାହାରୁକୁ ପାଇଲା

63 ଅମ୍ବା ପଦାଳାଯାଇଲି ହିନ୍ଦୁ କିମ୍ବା ଧୂର୍ବାଲୀ ପାଦାଯାଇଲି
କୁଣ୍ଡଳାଯାଇଲି ଏବଂ ତାଙ୍କ ଗାନ୍ଧି ପଦାଳାଯାଇଲି ଏବଂ ପାଦାଯାଇଲି
ହିନ୍ଦୁ ପଦାଳାଯାଇଲି ଏବଂ କିମ୍ବା ଧୂର୍ବାଲୀ ପଦାଳାଯାଇଲି
ଏବଂ ପଦାଳାଯାଇଲି ଏବଂ କିମ୍ବା ଧୂର୍ବାଲୀ ପଦାଳାଯାଇଲି
ଏବଂ ପଦାଳାଯାଇଲି ଏବଂ କିମ୍ବା ଧୂର୍ବାଲୀ ପଦାଳାଯାଇଲି

64 ප්‍රාධානීතියේ සාමුහ්‍යයෙහි පාඨමානු යොමු කළ මානු යොමු
යොමු යොමු යොමු යොමු යොමු යොමු යොමු යොමු යොමු යොමු යොමු
සාමු යොමු
සාමු යොමු යොමු

65 Tjoba lamoen djalma kabéh gilig, djadi hidji mětakén tarékah, mareman séné bosongot, tajoh bakal katoeloeng, sa-hénténa aja noe kari, mowal hěrësih pisan, djadi tinggal lëh-boe, moenggoeh kasoesahan bapa, koe maranéh tangtoe mě-rén gës kapikir, lamoen koerang tégérna.

66 Mérén bapa kalélbán pikir, mapan hoekti aja anoe édan, djalan ti tjilaka gëdé, pikir bapa tě kitoe, éta banda noe énggës lëngit, di asrahkén ka Alah, Paúgérán noe agoeng, hanté pandjang di pikiran, di iñgétkén bahëla tě boga doe-wit, ngan mawa modal giwang.

67 Malah soekoer ka Raboel alamin, parabotna hanté miloe roeksak, anoe lima prakara téh, tjéli mata djéng iroeng, lëngén soekoe masih walagri, sakitoe bara-bará, tě miloe ka-doeroek, soegan baé lalaoeñan, banda anoe lëngit bisa poc-lih dëi, sarta pitoeloeng Alah.

68 Sarta bapa ngiñgétkén ka wangsit, woeroek-woeroek sep-poeh noe oetama, éta kijé woeroekna téh, déngékén anak intjoe, saha anoe manggih balai, koedoe tambah gëtolna, soepaja kalipoer, tambah titén toelatéñan, sarta tjeni oelah rëwog-rëwog téing, paké hakan di timbang.

69 Wangsit éta koe bapa di pikir, di djalankén hanté di

- 65 အမြတ်လျော့ကျင့်လျော့ကျင့်လျော့ကျင့်လျော့ကျင့်လျော့ကျင့်လျော့
အနေဖြင့် ဘဏ္ဍာ၊ သပ္ပါယမနိုင်ပဲတော်သာဆုံး၊ အေသာ
တော်လျော့လျော့၊ သမိုင်္ဂီဒော်သာရှာခြင်း၊ မှော်လျော့လျော့နှင့်
မိမိလျော့၊ အောင်နိုင်လျော့၊ အံ့အူးကျင့်လျော့၊ အံ့အူ
ဘရုရှုစ်အောင်လျော့နှင့် မိမိလျော့၊ လျော့လျော့လျော့

66 အမြတ်လျော့လျော့လျော့လျော့လျော့၊ မှော်လျော့လျော့
မှော်လျော့လျော့၊ အောင်မိမိလျော့လျော့၊ မိမိလျော့လျော့၊ မိမိလျော့လျော့
မှော်လျော့လျော့၊ မှော်လျော့လျော့လျော့လျော့၊ မိမိလျော့လျော့လျော့
မှော်လျော့လျော့လျော့လျော့၊ မှော်လျော့လျော့လျော့လျော့

67 အမြတ်လျော့လျော့လျော့လျော့လျော့လျော့၊ မှော်လျော့လျော့
မှော်လျော့လျော့လျော့လျော့၊ မှော်လျော့လျော့လျော့လျော့လျော့၊ မှော်လျော့
မှော်လျော့လျော့လျော့လျော့၊ မှော်လျော့လျော့လျော့လျော့လျော့လျော့၊ မှော်လျော့
မှော်လျော့လျော့လျော့လျော့လျော့၊ မှော်လျော့လျော့လျော့လျော့လျော့လျော့

68 အမြတ်လျော့လျော့လျော့လျော့လျော့လျော့လျော့၊ လျော့လျော့လျော့လျော့
လျော့လျော့လျော့လျော့လျော့လျော့၊ မှော်လျော့လျော့လျော့လျော့လျော့လျော့
မှော်လျော့လျော့လျော့လျော့လျော့လျော့လျော့လျော့၊ မှော်လျော့လျော့လျော့လျော့လျော့
မှော်လျော့လျော့လျော့လျော့လျော့လျော့လျော့

69 အမြတ်လျော့လျော့လျော့လျော့လျော့လျော့လျော့လျော့လျော့

tjoedékan, ngéréjeh déi di gawé, sarta reja noe noeloeng, sobat-sobat noe pada asih, pada saëtik séwang, djadi ogé tjoekoep, aja noe méré pakéjan. samak anggél pé dah bapa ngagilintjing, sobat pada karoenja.

70 Anoe matak liwat nya prihatin, lain mikir banda noe sorangan, ngan mikir banda noe sedjén, barang noe bénang ngandjoek, réwoe-rewoe ti Tjina tadi, miloe kahoeroe bejak, taja noe kareboet, soesah mikir kér majarna, tapi bapa ka babah Hangroen poepoelih, jén manggih katiwašau.

71 Babah Hangroen katjida prihatin, gés roemasa bakal ka-roegijan, mowal majar tereh-téréh, sémoena rada poendoeng, marockankén bapa téh pélit, aja ogé térkana, bapa téh salingkoeh, tatapi moenggoeh di bapa, hanté pisan aja panggarah sadoewit, téngés katjilakaän.

72 Lila-lila aja anoe watir, méré ngandjoek barang roepa-roepa, ti éntjé Aman Tjirébon, pañgadji doewa réwoe, lè-wih koerang ogé saëtik, toeloej bapa téh dagang, tjara noe kapoengkoer, sabraha ménang batina, toeloej baé koe bapa di paké nitjil, majar ka Tjina téja.

73 Hoetang bapa ka Tjina gés bersih, di poenahan kari ka noe lijan, wantoening noe dagang gedé, hoetang ngéntja-

၇၀ အူ တော်မာရီပသျော့မြတ်ဟန်။ သုတေသန၏
တော်မာရီပသျော့၊ တော်မာရီပသျော့၊ တော်မာရီ
ပသျော့၊ ရှာသွေးပသျော့၊ ရှာသွေးပသျော့၊ ရှာသွေး
ပသျော့၊ ရှာသွေးပသျော့၊ ရှာသွေးပသျော့၊ ရှာသွေး
ပသျော့၊ ရှာသွေးပသျော့၊ ရှာသွေးပသျော့၊ ရှာသွေး
ပသျော့၊ ရှာသွေးပသျော့၊ ရှာသွေးပသျော့၊ ရှာသွေး
ပသျော့၊ ရှာသွေးပသျော့၊ ရှာသွေးပသျော့၊ ရှာသွေး

၇၁ အာမာရာယံ၏ဘဏ္ဍာဏနီယပြုယန်းများ၊ တိမ္မာစလာအာ
ဏာဏ္ဍာဏီယများ၊ အောက်ပါတဲ့ စာတွေ၏အုပ်ချုပ်မှာ
များ၊ မရှိတော်မူမှုတဲ့ အောက်ပါတဲ့ စာတွေ၏အုပ်ချုပ်မှာ၊
အာမာရာယံ၏ဘဏ္ဍာဏနီယပြုယန်းများ၊ အာမာရာယံ၏ဘဏ္ဍာဏနီယပြုယန်းများ၊
အာမာရာယံ၏ဘဏ္ဍာဏနီယပြုယန်းများ၊ အာမာရာယံ၏ဘဏ္ဍာဏနီယပြုယန်းများ၊

72 (၁၇၂) ပါဝါယမ်သားယတ္ထားရှိနေရာ၊ ရရန်ဘဏ္ဍာတွင် အုပ်ဆုံး
နိုင်စွဲများကို ပြန်လည် ပေါ်လေ့လာရန် ဖြစ်ပါသည်။ မြန်မာ့
ဘုရားမှာ မြန်မာ့ဘုရားမှာ မြန်မာ့ဘုရားမှာ မြန်မာ့ဘုရားမှာ
မြန်မာ့ဘုရားမှာ မြန်မာ့ဘုရားမှာ မြန်မာ့ဘုရားမှာ မြန်မာ့ဘုရားမှာ

၇၃ (အောက်တွေသာမှာ မူလိုက်ပါ။ မြို့ပြနှင့် ယနေ့
အာရုံး၊ ယနှစ်မြောက် စုံ၊ ယနှစ်မြောက် စုံ၊ ယနှစ်မြောက် စုံ၊

ngatoehoe, nadjan ᨕnggĕs kasĕboet soegih, hoetang mah hantĕ loewang, kadijĕ kaditoe, tapi moen tĕ kahoeroewan, mowal pisan djadi kasoesahān pikir, ᨕnggĕs aja tjadangna.

74 Tina éra sarta tina watir, hoetang bapa anoe lélëti  an, ᨕnggĕs kabaja  an kabéh, djadi tinggal ngagoendoek, hoetang bapa ka djalma hidji, nja éta ka tjé Aman, ᨕnggĕs soesah naoer, kas  d  k  en lampah bapa, djadi hoetang ka éntjé Aman ngagahil, soesah tĕ bisa majar.

75 Éntjé Aman r  m  n pisan nagih, éntj   Babah noe sok di piwarang, ka bapa téh ngaw  w  leh, r  m  n k  lak ka hoe-koem, bapa liwat saking nja isin, roemasa di b  ndoewan, tina   lat naoer, tapi t   salah tarima g  s djamakna, mihoe-tangk  n koedoe nagih, djadi sa akal-akal.

76 Bapa bisa og  s majar nitjil, hant   p  tot oenggal boelan majar, toeloej bapa njat ng  bon, g  s manggih di Tjilawoe, lahan kosong ngan woengkoel   rih, bapa ᨕnggĕs ami  an, ng  bon di Tjilawoe, koe m  nak g  s kawidijan, prak tatan  n m  lak soeoek r  dj  ng hoewi, tjaoe toeroet sisina.

77 Sisi pag  r di p  lakan d  i, awi waroe di palar mangk  na, kaoentoe  gan hant   p  tot, ari g  s g  d   waroe, r  dj  ng awi

ମାତ୍ରାବିନ୍ଦି କୁଳିତ୍ରଣ ଶରୀର, ଯେତାମ୍ଭାଷିଷ୍ମିଯୁଗ, ଆଜି
ମିଥାବିତ୍ର, ଏହିଅନ୍ତିମାବ୍ୟାପ୍ତି, କାହାଯିବିଷ୍ଟି
ମାତ୍ରାବିନ୍ଦି ଏହିକିମ୍ବାପାର୍ଶ୍ଵାଶ

၇၄ အူမှု အိမ်ရုပ်တော်ဘဏ်၊ ဟျမ်းတာပင်မျှ
မျှစိုးမျှ၊ ပါ ပိုမ်းတာယ်ဘဏ်တဲ့၊ အပိုအိုကာလျှပ်
လျှပ်သုအံတာပဏ္ဍာလျှပ်ယိုနီ၊ မျှရုပ်တာရုပ်ပင်မျှ၊
ပါ ပိုမ်းဖုန်းတော်ဘဏ်ပုဂ္ဂနိုင်မျှ၊ မျှရုပ်တာရုပ်ပင်မျှ၊
ပါ ပိုမ်းဖုန်းတော်ဘဏ်ပုဂ္ဂနိုင်မျှ

77 അവിവിഭാഗിവിലെയും മറ്റൊരു പാടിയാണ്. ഒരു വിഭാഗിയാണ്
മാത്രം. തന്റെ പാടിയാണ് എന്നും ഒരു വിഭാഗിയാണ് എന്നും കാണുന്നതു
മുകളിൽ ഒരു വിഭാഗിയാണ്. ഏതു വിഭാഗിയാണ് എന്നും കാണുന്നതു

gēs tangtoe hasil, réja-réja gawéna, kitoe noe di maksoed, sisi pagér ti loewarna, di baloengbang soepaja hanté koe bábi, djadi panoelak hama..

78 Bahëla bagong lain saëtik, lamoen hanté pagéh papagéran, atawa té di kakalén, tara pisan kapeloek, anoe mél-lak soeoek djéng hoewi, koedoe sarat tohaga, kakara kapoe-poe, ari bapa hanté koerang, nja tohaga ngaliwañan oerang boemi, manana sok kaäla.

79 Tina soeoek rédjéng tina hoewi, hanté woedoe kaoen-toënganana, bapa tambah rësep baé, oenggal taoen ngabaroe, tina sabab karasa hasil, lamoeña di tjétjélan, oentoengna di itoeng, daékén tikél poeloehan, tiua modal ngan soepaja koedoe radjiu, kanti sabar tawékal.

IV POEPOEH KINANTI.

80 Oenggal taoen bapa madjoe, ngébon soeoek rédjéng hoewi, sarta sadjaba tidinja, naon baé anoe hasil, saroepaning palawidja, tjabé térong roewaj hiris.

81 Sarta pétna nja kitoe, sisi di péłakan awi, rédjéng waroe hanté tinggal, baloengbang nja kitoe dei, ari njijéna baloengbang, di koelikén maké djangdji.

82 Dina sa toembak sa baroe, noe djérona tiloe kaki, sakitoe

କଣ୍ଠା କୁପ୍ରା ମିନିପଣ୍ଡିତଙ୍କ ଲ୍ଯାର୍ଜା ମିଳାଟ୍ରେମ୍ବରା
ମିଳାଟ୍ରେମ୍ବାଟି ଏ ମିଳାଟ୍ରେମ୍ବାଟି ଗାନ୍ଧୀ

IV

ପ୍ରକାଶକ ମହିନେ

၈၀ (အျော်ကျော်မြန်မာစာ) ပါ၏ မှတ်ဆုံးမှုပါ၏ မြန်မာစာမျိုး၊
သံသနမြန်မာစာမျိုး၊ မူသံသနမြန်မာစာမျိုး၊ မူသံသနမြန်မာစာမျိုး၊
မြန်မာစာမျိုး၊ မြန်မာစာမျိုး၊ မြန်မာစာမျိုး၊ မြန်မာစာမျိုး၊

82 ପିଲାଇଣ୍ଡା କରାରୀ ହିନ୍ଦୁଗାମାର୍କୁ ଯାହିଁ ।

děi lēgana, djélémā rāja noe wani, oepama saratoes toembak,
sapowé gés tarapti.

83 Tina oerang dijé doesoen, tadina tě toeman koeli, gés
nčlē gawé koe lijan, pada kabita koe doewit, daratang ti pilém-
boeřan, ka bapa marénta doewit.

84 Aja anoe sanggoep matjoeł, aja sanggoep mčlak hoewi,
sawar·h noe ngabaloengbang, bapa bañgét soeka-ati, sa-
pikarépén garampang, pagawéjan térah d'jadi.

85 Oepama ngébon sabaoe, sapeloeh powé gés trapti, tina
mimiti magérna, datang ka mčlak sakali, tina taja kakoe-
rañgan, rāja djélma anoe koeli.

86 Bapa soeka liwat langkoeng, hasilna ēnggés kaboekti,
gědá manan tina dagang, samborong tjék saoer aki, tě aja
anoe ngoengkalan, kana kahasilan tani.

87 Hoetang kabjh gés kataoer, kapoenah koe hasil tani,
malah bisa něnděn oewang, tjéngtiéleñgan dina pěti, balan-
dja sapowéna, koe palawidja gés mahi.

88 Ti harita bapa madjoe, oenggal taoen tambah děi, nga-
lęgaän kékéboñan, pčlak tadi waroe awi, ēnggés kapaké ha-
silna, soeloeh d'ěng pagčr tě měli.

89 Toeloej bapa mčlak tiwoe, niјat njijen goela-pasir, gés

ବାହିନୀ ଦେଖିଲା ପ୍ରମାଣା, କିନ୍ତୁ ଶରୀରର ଯାହାକୁ ଧରି, ଏହାକିମଙ୍କା
କାହାର ପିଲାପିଲା, ବା ଯାତ୍ରାରେ କାହାର ପିଲାପିଲା

83 ଅଛିମାତ୍ରେ ହାତିପିଲି ଯୁଗ୍ମକୁ ଆଦିଶଙ୍କିତ ଲୁହାବି,
କିନ୍ତୁ କାହାର ବାହୀନି ଯାଏନ୍ତି ବାହୀନି କାହାର ବାହୀନି ଯା
ଏହା ହିନ୍ଦୁକାହାର ବାହୀନି କାହାର ବାହୀନି ଯାଏନ୍ତି

84 ଅମ୍ବାଯେହିରୁଷନ୍ତିରୁଷୀଯା, ଦେଶରୁଷୀଯାରୁ
ହି, ମତରୁଷୀଯାରୁଷୀଯାରୁଷୀଯା, ମାତ୍ରାକୁଣ୍ଡିଯା ଶୁଣେହିଏହି, ଯ
ମିଳାଯୁପରିଷିକ୍ଷାକାଳରୁ, ମାତ୍ରାକୁଣ୍ଡିଯାରୁଷୀଯାରୁଷୀଯା

85 ଅର୍ଦ୍ଧପାତାଙ୍ଗିରୁଷାମାନାର୍ଥୀ, ସପୁରୁଷାମାନାର୍ଥୀ
ଅପିନ୍ଦି, କାଳାବିଶିଷ୍ଟିକାମାନାର୍ଥୀ, କାନ୍ତାମାନାର୍ଥୀ,
କାଣ୍ଠାମାନାର୍ଥୀ ଏବଂ କାନ୍ତାମାନାର୍ଥୀ ।

၁၃၇ အောက်မှာ မြတ်ပိုက်နေပြီး၊ မြတ်မြတ်သောင်း၏
မိုးမြတ်ပိုက်များ၏ မြတ်ပိုက်များ၊ မြတ်မြတ်သောင်း၏
မှာ မြတ်ပိုက်များ၏ မြတ်ပိုက်များ၊ မြတ်မြတ်သောင်း၏

89 ଶ୍ରୀ ଶ୍ରୀ ପାତ୍ରମଣି ପାତ୍ରମଣି, କିମ୍ବା କିମ୍ବା କିମ୍ବା

kaidiñan koe ménak, hantě soesah toeloej djadi, gès ngadékén panggiliñgan, koe manéh kapanggih boekti.

90 Hasil bapa gès di itoeng, moen di djijén tjara gadjih, di tangtoekén oenggal boelan, mandjing doewa ratoes rispis, malah lèwih mowal koerang, sakitoe di itoeng lètik.

91 Pédah bapa hajang nganggoer, oelah réja gawé tēing, tědja njijén kaéntéñgan, maké hidji djoeroetoelis, bapa soeloej měli sawah, harga lima ratoes rispis.

92 Pitoetoer bapa sakitoe, taja noe géséh saétik, mapan boektina tételá, ijé pinoeh karoeng doewit, rajap koeda paranakan, batina di adjar tani.

93 Bapa téh lain takaboer, njaritakén réja doewit, ngan koe bapa noe di arah, tjarita soepaja boekti, poma koe manéh toeroetan, oelah sok mambrih babari.

94 Karana sagala lakoe, kalakoewan anoe hasil, koedoe di modalan soesah, hésé tjapéna mimiti, tangtoe ngénah di toengtoengna, manéh koedoe kitoe dëi.

95 Djeng bapa téh lèwih soekoer, ka Goesti Raboel alamin, réh di takdir boga banda, kér noeloeng ka anoe miskin, sabab moenggoeh rasa bapa, boga banda soegih doewit.

96 Lamoen té di paké noeloeng, bénang di sëboet té hasil, koe-

- ၅၇、 ကိုယ့်တူပါဘန္တရာဇ်များ၊ ဟန္တိသုတေသနများ၊ ကို
မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ
- 90 အဗ္ဗာ ဟန္တိသုတေသနများ၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ
- 91 အဗ္ဗာ ရာဇ်ရာဇ်ရာဇ်ရာဇ်၊ အဗ္ဗာ ရာဇ်ရာဇ်ရာဇ်ရာဇ်၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ
- 92 အဗ္ဗာ ပို၏အာရုံရာဇ်ရာဇ်ရာဇ်၊ ရာဇ်ရာဇ်ရာဇ်ရာဇ်၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ
- 93 အဗ္ဗာ ရာဇ်ရာဇ်ရာဇ်ရာဇ်၊ အဗ္ဗာ ရာဇ်ရာဇ်ရာဇ်ရာဇ်၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ
- 94 အဗ္ဗာ ရာဇ်ရာဇ်ရာဇ်ရာဇ်၊ ရာဇ်ရာဇ်ရာဇ်ရာဇ်ရာဇ်၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ၊ ရာဇ်ရာဇ်ရာဇ်ရာဇ်ရာဇ်ရာဇ်၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ
- 95 အဗ္ဗာ ရာဇ်ရာဇ်ရာဇ်ရာဇ်ရာဇ်၊ ရာဇ်ရာဇ်ရာဇ်ရာဇ်ရာဇ်၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ
- 96 အဗ္ဗာ ရာဇ်ရာဇ်ရာဇ်ရာဇ်ရာဇ်၊ ရာဇ်ရာဇ်ရာဇ်ရာဇ်ရာဇ်၊ မြတ်စွဲမှုပါမိဘတူဘန္တရာဇ်များ

rang trima ka Pañgérán, noe gés maparin rédjéki, tanda asih ka Pañgérán, koedoe njaäh ka noe miskin.

97 Ki hadji Sidik ngawangsoel, sédja ngéstokén téh téing, piwoeroek salira bapa, koela kabita téh téing, malah mandar katoelařan, anték nja milampah tani.

98 Lampah Alimoehtar toetoeg, njaritakén lampah diri, kér békédja ka ahlina, ka noe ngaran hadji Sidik, pérjoga pada noeroetan, sababna kapanggih boekti.

99 Boektina ajéna tjoekoep, réja koeda réja moending, lèga kében lèga sawah, réja paré soegih doewit, kéboña lèga katjida, réwoewan dapoeřan awi.

100 Pirang-pirang réwoe waroe, kabéh djadi baé doewit, ingdalém waroe satangkal, pajoc watés doewa rispis, awi noe gés mandjing sarang, saratoesna lima rispis.

101 Koe oerang bénang di itoeng, kaoentoëngáana awi, noe war saléndjér saboelan, saléndjérna gënep doewit, saréwoe léndjér saboelan, ménang lima poeloeh rispis.

102 Awi noe mandjing paloopoech, gédéna sagédé pingping, harga dina saléndjérna, doewa poeloeh sén mah laris, djoem-blah saréwoé léndjérna, tangtoe doewa ratoes rispis.

103 Tah éta oentoengna kitoe, kakara ngan tina awi, ka-

djaba ti paławidja, noe nganggit manggih pribadi, mimitina
pēpēlakan, taoen opat poeloe hidji.

101 Ajéna kapanggih tjoekoel, tina saniskara djadi, gés
pantés di pikabita, pada naroeroetan tani, koedoe daék hése
béla, kakara ahirna moekti.

105 Oelab hajang baé oentoeng, moemoel hése saṅgék
poesing, ajà sahidji tjarita, loemajan kér baris misil, aja doe-
wa manoek gagak, njijar tjai hanté manggih.

106 Halabhab hajaṅgén nginom, toeloej manggih géntong
tjai, aja satéṅgah tjaina, doewa gagak soesah-atí, réh nélé
djéro tjaina, rék di totor hanté něpi.

107 Noe hidji kaberoe napsoe, poendoeng ka diri pribadi,
kéhél réh djéro tjaina, rék di lodok té katépi, di djoeng-
kélkén té kabawa, bawaning djéngkél kéhél los indit.

108 Bér hibér ngapoeng ka loehoer, hidji masih kénéh tjitjing,
mikir koemaha akalna, soepaja tjai kaboehti, lila-lila mang-
gih akal, gagak téh matjokan késik.

109 Rédjéng batoe noe lalémboet, géntong di ragrağan késik,
tina kalékénéñaua, gés téngah di ési késik, gés kitoe
témbong tjaina, gagak nginoem soeka séri.

110 Ari gagak anoe ngapoeng, loepoet hanté manggih tjai,

wantoening oesoem katiga, lémbang-lémbang tě di ēsi, gagak datang ka paéhna, halabhab tě manggih tjai.

111 Éta doñgéng gagak kitoe, bénang ogé díijén misil, djélma daék tjapé hëla, laoen-laoen manggih moekti, oepama ki Alimoehtar, éta gagak noe sahidji.

112 Ari gagak anoe ngapoeng, noe hajang bëh baé tjai, oepama djelma moemoelan, pikir hajang boga doe wit, tapi èmboeng tjapé hëla, tangtoe hésé manggih moekti.

113 Aja dëi doñgéng manoek, noe èkér padoe pasini mangsana èkér di boewat, ékék pintér sarta radjin, sésana hakan harita, lëkën ngampihkën ka lëit.

114 Lëitna dina paroengpoeng, pinoeh paré rëdjëng koenjit, tikoekoer bañgët njawadna, pokna naha boeroeng tëing, paré di bawa kamana, moen didijë baé teliëh.

115 Ijë mah tě kaoer njatoe, balas hibér poelang-anting, djëng mawa paré ranggëjan, ékék téh hanté pdoeli, ladjoe baé tarékahna, mawaän paré djëng koenjit.

116 Katjatoer gës oesoem njamboet, tikoekoer pada patjëklik, ngan matjokan boewah sénggang, hoewah tëki sadagori, awakna karoeroe pisan, gës kitoe parëng papanggih.

117 Ékék nanja ka tikoekoer, pokna matak watir tëing,

ଯତ୍ରୁ ଯତ୍ରୁହିନ୍ଦେଶ୍ୱରଙ୍କାଳିଙ୍କା ଧୟାତ୍ମନଙ୍କିଣିପିଣିମି ଜାଗା
ଜାଗାକୁ ମହା ଯତ୍ରୁହିନ୍ଦେଶ୍ୱରଙ୍କାଳିଙ୍କା ଯାବୁଥାମାଣ୍ଡିକଂବିରୁଧ୍ୱାନୀ

sampéjan téh koeroe pisan, abong énggés roempak djami, ti-koekoer sěmoena éra, saréhna gés mojok tadi.

118 Tapi té boeroeng ngawangsoel, pokna énja baé adi, kakang djéng batoer ngaroejang, ngan masih matjókan téki, kanijaja djalma téja, hanté ngagéhkén saétik.

119 Ékék ngomong bari imoet, pokna andika pribadi, noe nganjaja sorañgan, oesoem réja paré koenjit, hanté aja pisan manah, ngampihkén ka djéro lëit.

120 Malaoer djéng énggoek-énggoek, di sada di loehoer kai, boéngah doeméh kér di hoewat, té iingét mangké patjéklík, té bisa pépérenjan, ékér réja ati-ati.

121 Ékék hibér goera-giroe, moro paroengpoengna dëi, tikoekoer kari nalangsa, ngan matjókan sadagori, éta aja ibaratna, noe tamplok batokén téing.

122 Oepama tjara tikoekoer, kéné-kéna ékér soegih, té iingét baris mangkéna, da ékér djadi patinggi, hanté ras mangké paréman, té pisan di sambil tani.

123 Hanté kaoer mélak kawoeng, hanté ari mélak awi, té hajang mélak kalapa, da hogé péréson kopí, ari mangké gés paréman, loegah-ligéh djoewét pikir.

TAMAT.

ପ୍ରମାଣାବ୍ଲେଟିକ୍ ତିନୀଏଣ୍ଟର୍‌ପିକ୍‌ରୁହାରୁଚିକା ଅଧିକାରିଙ୍କୁ
ଯାଇଥାିବା

၁၃၈

